

(COVID-19) ကိုရိုနာဗိုင်းရပ်စ် နှင့် ဝန်ထမ်းများ၏ လုပ်ခလစာများနှင့် ပတ်သက်သော မေးခွန်းများ

- 1. ကျွန်ုပ်၏ နှစ်နာကြေးများကိုဆက်လက်၍ ရရှိပါမည်လား**
ရရှိပါမည်။ အကယ်၍ သင်သည် သင်၏အလုပ်ကြောင့် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ဖျားနာခြင်းများရှိပါက သတ်မှတ်ပေးထားသည့် သင်၏ နှစ်နာကြေးများကို ဆက်လက်၍ ရရှိမည် ဖြစ်သည်။
- 2. ကျွန်ုပ်၏ လျှောက်ထားမှုအခြေအနေ နှင့် ပတ်သက်သည့် အချက်အလက်ကို မည်ကဲ့သို့ ရရှိနိုင်မည်နည်း**
အလိုအလျှောက် အချက်အလက်များကို **1-800-831-5227** သို့ ဖုန်းခေါ်ဆိုခြင်းဖြင့် အင်္ဂလိပ်ဘာသာစကား သို့မဟုတ် စပိန်ဘာသာဖြင့် ရရှိနိုင်ပါသည်။
- 3. အကယ်၍ မိမိ၏ စီးပွားရေးလုပ်ငန်းသည် ပိတ်ထား၍ မေးလ်အဆက်အသွယ်ပြုလုပ်၍ မရပါက အမိန့်စာ နှင့် ကြေညာစာသည် နောက်ဆုံးအတည်ပြုချက် ဖြစ်ပါမည်လား**
အကယ်၍ အမိန့်စာကို မိမိ၏အမှားတစ်စုံတစ်ရာကြောင့် မဟုတ်ပဲ မရရှိပါက၊ သင်တောင်းခံသည့် မန်နေဂျာအား မေးလ်မရရှိသောကြောင့် စသည့် ရှင်းပြချက်များကို တင်ပြရန်လိုပါသည်။
- 4. ဖယ်ဒရယ် ထောက်ပံ့ငွေချက်လက်မှတ်သည် မိမိ၏ နှစ်နာကြေးချက်လက်မှတ် သို့မဟုတ် ပင်စင်ချက်လက်မှတ် ပမာဏအပေါ် အကျိုးသက်ရောက်မှုရှိပါသလား**
မရှိပါ။
- 5. ဆေးဝါးကုသမှု၊ သက်မွေးဝမ်းကြောင်းဆိုင်ရာများ နှင့် ပတ်သက်၍ ချိန်းဆိုခြင်းများကို ဖုန်းမှတစ်ဆင့် လုပ်ဆောင်နိုင်ပါသလား**
လုပ်ဆောင်နိုင်ပါသည်။
- 6. မိမိ၏ပြန်ကျ ဆရာဝန်နှင့် လောလောဆယ်တွေ့ရန် အဆင်မပြေပါ။ မည်သို့ လုပ်ဆောင်ရမည်နည်း**
သင်၏ ထောက်ပံ့သူမှ telehealth ကိုရွေးချယ်ခွင့်ပေးထားပါသလား သို့မဟုတ် သူတို့ကို တယ်လီဖုန်းမှတစ်ဆင့် စကားပြောနိုင်ပါသလား

7. မိမိ၏ ဆေးကုသမှုကုထုံးမှာ အတည်မပြုရသေးပါ။ ယင်းသည် မိမိ၏ တောင်းခံမှုကို မည်ကဲ့သို့ အကျိုးသက်ရောက်နိုင်သနည်း
 ဆက်လက်၍ ကုသမှုခံယူရန်လိုအပ်ပါက သင်၏ တောင်းခံမှုကို ပိတ်သိမ်းမည် မဟုတ်ပါ။ ဆေးဝါးကုသမှုဝန်ဆောင်မှုများပြန်လည်ရရှိသည့် အခါတွင်သင်၏ ဆေးကုသမှုကုထုံးကို ပြီးမြောက်သည်အထိ ကျွန်ုပ်တို့ အချိန်ပေးမည် ဖြစ်သည်။
8. ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို စိုးရိမ်မိသဖြင့် မိမိ၏ အလွတ်တန်းဆေးစစ်ချက် (IME) ကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် ရက်ပြန်ချိန်းခြင်းများကို ပြုလုပ်လိုပါသည်။ မည်ကဲ့သို့ လုပ်ဆောင်နိုင်သနည်း
 နည်းလမ်းရှာဖွေရန်အတွက် သင်၏ချိန်းဆိုမှုမတိုင်ခင် 5 ရက်အလိုတွင် သင်၏သက်ဆိုင်ရာ မန်နေဂျာထံသို့ ဆက်သွယ်အကြောင်းကြားသင့်ပါသည်။
9. ကိုရိုနာဗိုင်းရပ်စ်ကို စိုးရိမ်မိသည့်အတွက် မိမိဆေးကုသမှု ချိန်းဆိုရက် သို့မဟုတ် လုပ်ထုံးလုပ်နည်းများကို ဖျက်သိမ်းလိုက်ခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းက သင့်တော်ပါသလား
 မိမိ၏ ကျန်းမာရေးဝန်ထမ်းကို ဆက်သွယ်၍ ၎င်း၏ တိုက်တွန်းချက်အတိုင်းလုပ်ဆောင်ပါ။
10. မိမိသားသမီး၏ ကျောင်းမှာ ပိတ်ထား၍ ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မှုလည်း
 မရှိသည့်အတွက် ဆေးကုသရန် ချိန်းဆိုထားခြင်း သို့မဟုတ် သက်မွေးဝမ်းကြောင်းဆိုင်ရာ ချိန်းဆိုမှုများကို ရွှေ့ဆိုင်းရန်လိုအပ်ပါသည်။ မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း
 ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ဖို့ တတ်နိုင်သမျှလုပ်ဆောင်၍ စီစဉ်ပါ။ မဖြစ်နိုင်ပါက သင်၏ vocational rehabilitation counselor (VRC) သို့မဟုတ် ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးသူကို ဆက်သွယ်ပါ။
11. မိမိသည် ဗိုင်းရပ်စ်ကြောင့် အတန်းတက်ရန် သို့မဟုတ် ပြန်လည်သင်တန်းပေးခြင်း အစီအစဉ်ကို သွား၍တက်ရောက်ရန် စိုးရိမ်မိပါသည်။ မည်ကဲ့သို့လုပ်ဆောင်ရမည်နည်း
 ရွေးချယ်နိုင်ရာများကို သိရှိနိုင်ရန် သင်၏ VRC သို့ ဆက်သွယ်ပါ။
12. မိမိ၏ လုပ်နေသော မပြင်းထန်သည့် အလုပ်မှာ ဗိုင်းရပ်စ်ကြောင့် ဆက်လက်၍ မလုပ်ဆောင်နိုင်တော့ပါ။ မည်ကဲ့သို့ လုပ်ဆောင်နိုင်သနည်း
 သင်၏ သက်ဆိုင်ရာမန်နေဂျာသို့ ဆက်သွယ်ပါ။

13. မိမိ၏ အလုပ်ရှင်မှ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် မိမိအား အလုပ်မှ ယာယီရပ်တန့်ထားပြီး ယင်းအတွက် နှစ်နာကြေး တောင်းခံထားပါသည်။ ယင်းသည် မိမိ၏ အကျိုးခံစားခွင့်များကို မည်ကဲ့သို့ အကျိုးသက်ရောက်နိုင်သနည်း

သင်၏ တောင်းခံမှုရှိ သင့်လျော်သည့် ဆေးဝါးကုသမှုများကို ဆက်လက်၍ ခွင့်ပြုပေး သွားမည် ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် သင်၏ တောင်းခံမှုမပိတ်ခင်အထိ ဆေးဝါးကုသရ နှ်အတွက် အချိန်ကိုစောင့်ဆိုင်းပေးမည် ဖြစ်သည်။

14. မိမိသည် အလုပ်လုပ်ခွင့် ရထားသော်လည်း လုပ်ရမည့် အလုပ်မရှိပါ။ ထို့ပြင် အလုပ်များမှာလည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ခေါ်ယူမှုနည်းပါးနေပါသည်။ မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း

သင်သည် ပြန်လည် အလုပ်လုပ်ခွင့်ရထားပြီးပါက ငှာနဆိုင်ရာအနေဖြင့် နှစ်နာကြေးတစ်စုံ တစ်ရာ ပေးမည်မဟုတ်ပါ။ Employment Security Department မှ တစ်ဆင့် အလုပ်လက်မဲ့အခွင့်အရေးများကို လျှောက်ထားရန် အရည်အချင်းပြည့်မီနိုင်ပါသည်။

15. L&I မှ COVID-19 ကို အလုပ်နှင့်ဆက်စပ်သည့် အခြေအနေအဖြစ် ခွင့်ပြုထားပါသလား

အခြေအနေပေါ်တွင် မူတည်ပါသည်။ ဝန်ထမ်း၏ အလုပ်အကိုင်မှာ ရောဂါကူးစက်ခံရနိုင်သည့် အလားအလာရှိသည့် အလုပ်များဖြစ်နေလျှင် (ဥပမာ first responder များ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများ) ခွင့်ပြုပါသည်။ အလုပ်မှတစ်ဆင့် ကူးစက်နိုင်သည့် သို့မဟုတ် ကူးစက်ခဲ့သည် မှတ်တမ်းများရှိခြင်း နှင့် အလုပ်ရှင်/အလုပ်သမား ဆက်ဆံမှု တို့ရှိရမည် ဖြစ်သည်။

16. L&I မှ မည်သည့်အချိန်အခါမျိုးတွင် တောင်းခံမှုကို ငြင်းပယ်သနည်း

COVID-19 ကူးစက်ခံရမှုမှာ အလုပ်ခွင့်နှင့် ဆက်စပ်မှုမရှိသည့် အခါမျိုးတွင် (ဥပမာ၊ ရုံးဝန်ထမ်း မှ အလုပ်ဖော်ထံမှ ကူးစက်ခံရသည့် အခါမျိုးတွင်) ဖြစ်ပါသည်။

17. COVID-19 နှင့်စပ်လျဉ်းသည့် တောင်းခံမှုကို မည်ကဲ့သို့ တင်သွင်းရမည်နည်း

ဖုန်းဖြင့် - **1-877-561-3453**

သင့်ဆရာဝန်၏ ရုံးခန်း၌ (မတော်တဆမှုဖြစ်ပွားသည့် အကြောင်းရင်း ဖြည့်စွက်သည့် အခါတွင်)